

မာတိကာ

နိဒါန်း

၁။	ဉာဏ်စဉ် ၁၆-ပါး တရားတော်	၁
၂။	မိဘတို့သိဖွယ် ကျင့်ဝတ်ငါးသွယ်	၁၁
၃။	မွေးနေ့ရောက်လာ ကုသလာ မှန်စွာပြုကြသည်	၁၈
၄။	ပါသာဒသိမ်အကြောင်း သိကောင်းစရာ	၂၃
၅။	၁၃၅၆-ခုနှစ် သြဝါဒကထာ	၂၇
၆။	ပုဂ္ဂလိကကျောင်း သိကောင်းစရာ	၃၃
၇။	အားထုတ်ခြင်းသုံးဖြာ သိဖွယ်ရာ	၃၉
၈။	ဓမ္မစကြာသုတ္တန်လာ ကျင့်စဉ်လမ်းသုံးဖြာ	၄၅
၉။	သိကောင်းစရာမေးကြ ပြေပေးရ	၅၂
၁၀။	နောင်တပူပန်မှုကိုယ်ဖို့ရာ သိကောင်းစရာ	၅၆
၁၁။	စိတ်ဓာတ်ဖြူစင် ဆံ့ရှည်ရသောအသွင်	၆၁
၁၂။	ဝိပဿနာအကျိုးတရား အနောက်နိုင်ငံများ၌ထင်ရှား	၆၇
၁၃။	နယ်သာလန်ယောဂီများ မေးလျှောက်ကြား	၇၃
၁၄။	ဓာတ်ကြီးလေးဖြာ တစ်ကိုယ်လုံးမှာ	၇၉
၁၅။	မေးခွန်းများစွာ မေးကြရာ	၈၆
၁၆။	ဒါန၌ဝမ်းသာ ဝိပဿနာ၌ဥပေက္ခာ	၉၁
၁၇။	ကုသိုလ်အဓိပ္ပာယ်မေးရာ ပြေခဲ့ပါ	၉၅

၁၈။	ဆွစ်တလန်မှမေးကြ ပြေပေးရ	၁၀၀
၁၉။	အမြတ်ဆုံးတရား သိဖွယ်များ	၁၀၆
၂၀။	စင်္ကြံလျှောက်ရာမှာ သိကောင်းစရာ	၁၁၁
၂၁။	ဘယ်လ်ဂျီယံတရားပွဲမှ မေးမြန်းကြ	၁၁၈
၂၂။	ဣန္ဒြေငါးပါး အဆင့်ဆင့်အား	၁၂၂
၂၃။	ဟိရ်မြို့တစ်အိမ်မှာ ဆွမ်းစားရာ	၁၂၈
၂၄။	ဂျာမနီအဘွားအတွက် ရှေ့သို့တရားတက်ရန်ခက်	၁၃၄
၂၅။	စူးစိုက်နှင့်ရိုသေ ဤနှစ်ထွေ ကွဲတာသိလိုပေ	၁၃၈
၂၆။	တရားနာရာ ကျွဲငါးဖြာ	၁၄၆
၂၇။	အကုပယ်ရှား ကုသိုလ်ပွား ရောက်သွားနိဗ္ဗာန်ပြည်	၁၅၃
၂၈။	စကားပြောရာမှာ သိကောင်းစရာ	၁၅၉
၂၉။	ကောင်းခြင်းသုံးသွယ် ရယူဖွယ်	၁၆၄
၃၀။	မကြံအပ်လှ ရူးတတ်စွ	၁၇၁
၃၁။	ဥပေက္ခာပသာသနာအတွက် အားတက်ဖွယ်ရာ	၁၇၅
၃၂။	ဟေပသသိကောရိပသာ	